




ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းစဉ်

No.	ဝေါဟာရ	စာဖတ်နည်း	ဘာသာပြန်ဆိုခြင်း	မှတ်ချက်	ဥပမာ		ရုပ်ပုံ
1	穴	あな	အပေါက်				
2	穴あけ	あなあけ	အပေါက်ဖောက်ခြင်း	=穴をあける (あなを あける)			
3	面取り	めんとり	မျက်နှာပြင်ချောခြင်း	ထောင့်နှင့် ချွန်ထွက်နေသည့် နေရာများကို ပွတ်တိုက်ဖယ်ရှားခြင်း။			
4	切り屑	きりくず	တိုက်စားထားသည့် အစအန	တိုက်စားလိုက်သည့်အခါ ထွက်ပေါ်လာသည့် အမှုန်အမွှားပုံစံ အစအန။			
5	つや出し	つやだし	တောက်ပြောင်အောင်လုပ်ခြင်း	ပွတ်တိုက်ခြင်းအားဖြင့် တောက်ပြောင်အောင်လုပ်ခြင်း။			
6	貼る	はる	ကပ်သည်		せいけいひん しょうひん ラベルを 貼 ります。	ပုံလောင်းထားသည့်ထုတ်ကုန်၌ လေဘယ်ကပ်ပါမည်။	
7	印刷	いんさつ	ပုံနှိပ်ခြင်း				

No.	ဝေါဟာရ	စာဖတ်နည်း	ဘာသာပြန်ဆိုခြင်း	မှတ်ချက်	ဥပမာ		ရှုပ်ပုံ
8	塗装	とそう	ဆေးသုတ်ခြင်း				
9	色	いろ	အရောင်				
10	透明	とうめい	ဖောက်ထွင်းမြင်ရသော				
11	不透明	ふとうめい	ဖောက်ထွင်းမမြင်ရသော				
12	形	かたち	ပုံစံ				
13	表面	ひょうめん	မျက်နှာပြင်		ひょうめん よご 表面に 汚れが あります。	မျက်နှာပြင်၌ ညစ်ပေမှုများ ရှိပါသည်။	
14	角	かど	ထောင့်				
15	隙間	すきま	ဟနေသောနေရာ				
16	平ら	たいら	ပြင်ညီ		やすりで たいらにする。	တံစဉ်းဖြင့် ပြင်ညီဖြစ်အောင် လုပ်ပါမည်။	
17	固体	こたい	အစိုင်အခဲ				
18	不足している	ふそくしている	မလုံလောက်ပါ		せいけいひん なが が 不足していま す。	ပုံလောင်းထားသည့်ထုတ်ကုန်၏အရှည် မလုံလောက်ပါ။	

No.	ဝေါဟာရ	စာဖတ်နည်း	ဘာသာပြန်ဆိုခြင်း	မှတ်ချက်	ဥပမာ		ရုပ်ပုံ		
19	欠けている	かけている	ပဲ့နေသည်/လပ်နေသည်		せいけいひん 成形品の	かど 角が	か 欠けています。	ပုံလောင်းထားသည့်ထုတ်ကုန်၏ထောင့် လပ်နေပါသည်။	
20	割れている	われている	ကွဲနေသည်						
21	折れている	おれている	ကျိုးနေသည်						